



**ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တင်္ဂြိုမ် အခြေအနေ တင်ပြချက်၊ နိုဝင်ဘာလ ၇ ရက်မှ ၂၀ရက်ထိ၊ ၂၀၂၂ ခုနှစ်**

**Karenni Civil Society Network**

P.O. Box - 100, Mae Hong Son, 58000, Thailand  
 Phone: 06 5329 7814, E-mail:kcsn2010@gmail.com

**နိုဝင်ဘာလ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်**

ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တင်္ဂြိုမ် အခြေအနေ တင်ပြချက်၊ နိုဝင်ဘာလ ၇ ရက်မှ ၂၀ရက်ထိ၊ ၂၀၂၂ ခုနှစ်


ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ် အတွင်း စစ်ကောင်စီ၏ ချိုးဖောက်မှုများ အကျဉ်း

စဉ်		ဖေဖော်ဝါရီ ၁ - နိုဝင်ဘာလ ၆ရက်	နိုဝင်ဘာလ ၇ - ၂၀ရက်	စုစုပေါင်း
၁	အရပ်သားများ သတ်ဖြတ်ခံရခြင်း	၂၈၂	၂	၂၈၄
၂	အရပ်သားများ ဖမ်းဆီးခံရခြင်း	၃၃၃	၁	၃၃၄
၃	အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း	၂၉၀	၁၇	၃၀၇
၄	<b>အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ</b>			
	လွိုင်ကော်မြို့နယ်	၁၀၀	၁	၁၀၁
	ဒီးမော့ဆိုမြို့နယ်	၄၀၉	၁	၄၁၀
	ဖယ်ခုံမြို့နယ်	၂၇၂	၅	၂၇၇
	ဖရူဆိုမြို့နယ်	၅၆		၅၆
	ဘောလခဲမြို့နယ်	၂		၂
	ရှားတောမြို့နယ်	၁		၁
၅	<b>ထုတ်ပယ်ခြင်းခံရသော CDM ပညာရေးဝန်ထမ်းများ</b>			
	ဖရူဆိုမြို့နယ်	၅၂၆		၅၂၆
	ဒီးမော့ဆိုမြို့နယ်	၁၁၂၃		၁၁၂၃
	မယ်စွဲမြို့နယ်	၇၈		၇၈
	ဖါးဆောင်းမြို့နယ်	၁၅၂		၁၅၂
	ရှားတောမြို့နယ်	၅၄		၅၄
	ဖယ်ခုံမြို့နယ်	၆၄၈		၆၄၈
	ဘောလခဲမြို့နယ်	၄၂		၄၂
	<b>စုစုပေါင်းထုတ်ပယ်ခြင်း</b>	<b>၂၆၂၃</b>		<b>၂၆၂၃</b>

ထွက်ပြေးတိမ်းရှောင်မှုများအကျဉ်း

စဉ်	မြို့နယ်	ခန့်မှန်းဦးရေ နိုဝင်ဘာလ ၆ ရက်နေ့ အထိ	IDPs အသစ် နိုဝင်ဘာလ ၇ ရက် - နိုဝင်ဘာလ ၂၀ ရက်	စုစုပေါင်း ထွက်ပြေးတိမ်းရှောင်မှုများ
၁	လွိုင်ကော်	၅၂၃၁၁		၅၂၃၁၁
၂	ဒီးမော့ဆို	၇၈၂၆၅		၇၈၂၆၅
၃	ဖရူဆို	၄၄၀၃		၄၄၀၃
၄	ဖါးဆောင်း	၄၀၀၀		၄၀၀၀
၅	ဖယ်ခုံ	၅၆၀၀၀		၅၆၀၀၀
၆	ရှားတော	၂၃၉၅		၂၃၉၅
၇	မယ်စုံ	၁၀၀၀		၁၀၀၀
၈	ဘောလခဲ	၃၇၄၁		၃၇၄၁
	<b>စုစုပေါင်း</b>	<b>၂၀၂၁၁၅</b>		<b>၂၀၂၁၁၅</b>

စကစ စစ်ဆင်ရေးများနှင့် ချိုးဖောက်မှုများပြုလုပ်သည့်နေရာ၊ နိုဝင်ဘာလ(၇)ရက်မှ နိုဝင်ဘာလ(၂၀)ရက်၊ ၂၀၂၂ခုနှစ်



- စစ်ကောင်စီ၏ ရမ်းသန်းပစ်ခတ်မှုများကြောင့် အသက် ၅နှစ်အရွယ်ကလေးသေဆုံးခြင်းနှင့် အအရပ်သား ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခြင်း

လွိုင်ကော်၊ ဖယ်ခုံနှင့် ဒီးမော့ဆိုမြို့နယ်များအတွင်း စစ်ကောင်စီ၏ ရမ်းသန်းပစ်ခတ်မှုများကြောင့် ၅နှစ်ကလေး သေဆုံးသွားခဲ့ပြီး အခြားသော ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

နိုဝင်ဘာလ ၉ရက်၊ ည၉နာရီအချိန်ခန့်တွင် ဖယ်ခုံမြို့နယ်၊ လအိကျေးရွာအတွင်း စစ်ကောင်စီမှ ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၈နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် စုစုပေါင်း ၄ ဦး လက်နက်ကြီးထိမှန်ခဲ့ပါသည်။ လက်နက်ကြီးထိမှန်သည့် အရပ်သားများသည် ဝမ်းဗိုက်တစ်ဦး၊ ပခုံးတစ်ဦး၊ လက်တစ်ဦးနှင့် ကျန်တစ်ဦးသည့် ၎င်း၏ခန္ဓာကိုယ်အနှံ့တွင် ထိမှန်ဒဏ်ရာရရှိသွားခဲ့သည်။

နိုဝင်ဘာလ ၁၂ရက်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါင်ခါးကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အမှတ် (၁၁၀၂) တပ်ရင်းမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ပါသည်။

နိုဝင်ဘာလ ၁၃ရက်၊ ၈နာရီ၅၀မိနစ်အချိန်တွင် လွိုင်ကော်မြို့၊ ကုန်းဆွတ်ကျေးရွာအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနှင့် အခြားအမျိုးသမီးတစ်ဦး တို့ ထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။ ထိုရက်တွင် လွိုင်ကော်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏လောထော်တောင်ပေါ်စခန်းမှ ရိက္ခာ သယ်ပို့နေသည့် စစ်ကောင်စီတပ်ကို KNDF B-10 မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ၏ ဗိုလ်ကြီး အဆင့်ရှိသူ တစ်ဦးနှင့် တပ်သား ၂ ဦးတို့ သေဆုံးခဲ့ပြီး MA-1 သေနတ်တစ်လက်၊ ဖုန်းတစ်လုံးနှင့် ကျည်ဆံအချို့ သိမ်းဆည်းရမိခဲ့ပါသည်။

နိုဝင်ဘာလ ၁၄ရက်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲအရှေ့ဘက်ရှိ ကျေးရွာတစ်ရွာတွင် မိုးဗြဲအခြေစိုက် ခမရ ၄၂၂တပ်မှ ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၃၀)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် (၇)နှစ်အရွယ် ကလေးငယ်တစ်ဦးထိမှန်ခဲ့ပြီး အနည်းဆုံး နေအိမ်လေးလုံးထိမှန် ပျက်စီးသွားခဲ့ပါသည်။ ထိုတရက်တွင် လောပိတကျေးရွာအုပ်စုအတွင်းရှိ မွေးရာပါ စကားမပြောတတ်သည့် အသက် ၃၂ နှစ်အရွယ်ရှိ ယောက်ျားလေးတစ်ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်ပြီးနောက် ပြန်လွှတ်ပေးခဲ့ပါသည်။



စကစ လက်နက်ကြီးကြောင့် ဖယ်ခုံအင်းအရှေ့ခြမ်းရှိ နေအိမ်ပျက်စီး



စကစ လက်နက်ကြီးကြောင့် ကလေးငယ်သေဆုံး ဒီးမော့ဆို

နိုဝင်ဘာလ ၁၅ရက်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်များနေထိုင်သည့် မူကြိုကျောင်းပေါ်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး မူကြိုကျောင်းနားတွင် နေထိုင်သည့် မိသားစုဝင် (၉)ဦး လက်နက်ကြီးစ ထိမှန်ခဲ့ကြပါသည်။ လက်နက်ကြီးထိမှန်သူများထဲတွင် ကလေး (၃)ဦးနှင့် လူကြီး (၆)ဦးဖြစ်ပြီး ဒဏ်ရာ ပြင်းထန်စွာရရှိသည့် (၅)နှစ်အရွယ်ကလေးမှာ ဆေးရုံသွားရာလမ်းတွင် သေဆုံးခဲ့ပါသည်။

နိုဝင်ဘာလ ၁၆ရက်၊ ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲ ကျေးရွာနေ အသက် ၃၉နှစ်အရွယ်စစ်ရှောင်တစ်ဦးသည် စစ်ရှောင်ရာမှ မိမိနေအိမ်ကို ပြန်ကြည့်ရာ မြေမြုပ်မိုင်းနှင်းမိခဲ့ပါသည်။ ၎င်းအား ဆေးရုံသို့ပို့ဆောင်ပြီး ဆေးရုံ၌ သေဆုံးသွားခဲ့ပါသည်။

နိုဝင်ဘာလ ၁၇ရက်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ကောင်စီ၏ ဆင်မတောင် တပ်စခန်းကို KNDF B- 1, 7, 9 တို့မှ စနိုက်ပါဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ပါသည်။

နိုဝင်ဘာလ ၁၈ရက်၊ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် ဖရူဆိုမြို့နယ်၊ ခမရ ၄၂၈ တပ်အတွင်းမှ ထွက်လာသည့် စစ်ကောင်စီတပ်သားများအား KNDF B-4 မှ စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့ပါသည်။

**Contact persons:**

Khu Ko Reh Tel: +666 5329 7814

Khu Ruby Tel: +666 3184 2980

Website : [www.karennicsn.org](http://www.karennicsn.org)

Facebook: Karenni Csn (or) <https://www.facebook.com/kcsnengbur>

Email: [kcsn2010@gmail.com](mailto:kcsn2010@gmail.com)